

လူလင်ကျော် နဲ့ <lu' lin gyaw> 【植】黄樟 (sassafras)  
 လူလင်တိုင် နဲ့ <lu' lin dain> 蜈蚣筋上挂锣鼓用的柱子  
 လူလင်ပြုံး နဲ့ <lu' lin byan> 夜晚十点钟左右,也称 လူလင်ပြုံးခို့  
 လူလင်သမဲ့ နဲ့ <lu' lin th-me:> (古)年轻人  
 လူ.ကလိုန်း နဲ့ <lu' k-lein gyon> 骗子  
 လူ.ကျိုဝ်ဝတ် နဲ့ <lu' kyin' wut> 人道: ~ ဝယ် 伦理学  
 လူ.ကြက်ဖျိုး နဲ့ <lu' kyet phyin:> 呆子,傻瓜  
 လူ.ကြမ်းပါး နဲ့ <lu' gy - bo:> 流氓,痞子  
 လူ.ခွော / လူဂွော နဲ့ <lu' gwa' za> = ခွော  
 လူ.ငွော: နဲ့ <lu' ng- nwa:> 笨蛋,傻瓜  
 လူ.ငွော နဲ့ <lu' ng- mwe:> 穷光蛋,穷汉  
 လူ.ငြားပျော် နဲ့ <lu' hng-pyaw:> 无知者,愚昧人  
 လူ.တအော်ချင် နဲ့ <lu' t-khyaun: ngin> 恶棍,品德恶劣的人  
 လူ.တိရွှောန် နဲ့ <lu' t-reit hsan> 人面兽心的人  
 လူ.တံ့ခိုး နဲ့ <lu' d-gun> 高尚的人,贤人  
 လူ.ထုတ်ချုံ နဲ့ <lu' htut khya> ①至圣 ②佛祖  
 လူ.နလပိုးတုး နဲ့ <lu' n-l- bein: don:> 傻瓜,笨蛋,蠢货  
 လူ.နောက်ပိုးတွေး နဲ့ <lu' naut peit khwei:> 废物,无能之辈  
 လူ.ပါပဲ နဲ့ <lu' pa pa:> (古)恶棍  
 လူ.ပါမ္မား နဲ့ <lu' pa hmwa:> 微不足道的人,小人物  
 လူ.ပေါ်ခြော့ နဲ့ <lu' baw gyaw:> 二流子,浪荡公子,纨绔子弟  
 လူ.ပေါ်သော / လူ.ဘောသော <lu' baw: dhaw:> 傻里傻气的人,大大咧咧的人  
 လူ.ပေါ်တတ်ကရ နဲ့ <lu' paut tat k-ya:> 杂七杂八的人,三教九流  
 လူ.ပေါ်ပန်း နဲ့ <lu' paut pan:> = လူပေါ်ပန်း  
 လူ.ပေါ်သောက် နဲ့ <lu' baut dhaut> = လူပေါ်သောက်  
 လူ.ပစ်သား နဲ့ <lu' pyit tha:> 废物,没用的人  
 လူ.ပန်ကာ နဲ့ <lu' pan ga> 机灵鬼,油子,圆滑的人  
 လူ.ပြည့် နဲ့ <lu' pyei> 人间,世间  
 လူ.ပာလ နဲ့ <lu' ba la:> 恶棍,歹徒  
 လူ.ပာလ နဲ့ <lu' ba lan> = လူ.ပာလ  
 လူ.ပေးတော်း နဲ့ <lu' bu: daun:> 无知的人,没有真才实学的人  
 လူ.ပေး နဲ့ <lu' b-wa:> 人生: ~ ကြော် 社会的镜子 / ~ ကျော်းသွားသည်။ 离开人世。  
 လူ.ဘော် နဲ့ <lu' baw> 人间,社会,人生  
 လူ.ဘုံ နဲ့ <lu' bon> = လူ.ပြည့်  
 လူ.ဘော် နဲ့ <lu' baun> 人世,人间,社会  
 လူ.မလိုင် နဲ့ <lu' m-lain> 富人,上层人士

လူ.ပုန်ကျင်း နဲ့ <lu' hman gin:> 【佛】释迦牟尼佛  
 လူ.ရို့ နဲ့ <lu' yat> = လူ.ပြည့်  
 လူ.ရို့ပြီး ကဲ <lu' yat nyi:> (皇帝)驾崩,晏驾  
 လူ.ရို့မို့ နဲ့ <lu' yeit myon> 人间  
 လူ.ရှာ့ နဲ့ <lu' ywa> 人间,社会  
 လူ.ရှာ့ပြီး ကဲ <lu' ywa nyi:> (皇帝)驾崩,厌世  
 လူ.ဆောက နဲ့ <lu' law: ka:> = လူ.ဆောင်  
 လူ.ဝိနည်း နဲ့ <lu' wi' ni:> = လူ.ကျိုဝ်ဝတ်  
 လူ.သပန်း နဲ့ <lu' th- phan:> 徒有虚表的人  
 လူ.သဘာဝ နဲ့ <lu' th-ba wa:> 人的天性: ~ သဘောတရား 人性论  
 လူ.သိသာ နဲ့ <lu' thi la:> 人伦  
 လူ.သူတော်ကောင်း နဲ့ <lu' thu daw gaun:> 善人,君子  
 လူ.သစ်ခေါင်း နဲ့ <lu' thit khaun:> 徒有虚名的人  
 လူ.သစ်တုံး နဲ့ <lu' thit ton:> 没有用的人,木头人  
 လူ.အခြားအောင်း နဲ့ <lu' a- khwin' a-yei:> 人权: အခြား ~ 基本人权  
 လူ.အဖွဲ့အစည်း နဲ့ <lu' a- phwe' a-si:> = လူ.ဆောက  
 လူ.အထွေး နဲ့ <lu' a-hiwa> 阶层  
 လူ.အာဇာနည် နဲ့ <lu' a za ni> 烈士,英雄  
 လူ.အနှစ် နဲ့ <lu' an da:> 愚昧者,无知的人  
 လူ.အော် နဲ့ <lu' ei za> (古)色鬼  
 လူ.အော် နဲ့ <lu' ei ya> 高大健壮者  
 လူ I နဲ့ <lu> ①人, ②凡人,俗人 ③同伙,同伴: အဲ ~ ကိုယ့် ~ ချွေားသိပို့လိတယ်။ 需要分清是对方的人还是自己的人。 / မိမိ ~ 自己的同伙 ④男人 ⑤好朋友,好伙伴(指男性) ⑥情人(指男性): ခုနှစ် ~ 姝的情人 ⑦小偷: သူ့ ~ ~ ကုစ်သည်။ (成)贼喊捉贼。 / ညကအိမ်ကို ~ ကပ်တယ်။ 昨晚小偷光顾我家了。⑧来宾,观众: ဒို့ ~ များတယ်။ 这一场观众多。 II ကဲ <lu> ①飞扬,飘起,袅袅升起: ပြောတွေ့ ~ ပြီးထလာတယ်။ 灰飞扬起来。 / ပိုးခိုးတွေ့ ~ ပြီးထက်လာတယ်။ 浓烟滚滚升起。 ②茂盛,(嫩芽)兴盛: ဗုံးပင်အညွှန်တွေ့ ~ လာဖြူ။ 葫芦藤上长出了嫩芽。  
 လူကော်း နဲ့ <lu g-lei:> ①男孩子,小家伙 ②父母、长辈 对男孩子的爱称  
 လူကလိုန်း နဲ့ <lu g-lein> 骗子  
 လူကူးမျှုံးကျား နဲ့ <lu gu: myin: gya:> 人行横道  
 လူကဲ့ နဲ့ <lu ge:> ①人的性格,秉性: ရွှေကဲ့ငွေ့ကိုခတ်ဖို့လွှာ့ ပေါ့ ~ ကိုတော့ခတ်ဘုံးမလွှာ့ဘူး။ 金银的成色容易鉴别,而人的秉性却难以捉摸。②言行过头的人  
 လူကဲ့ခတ် ကဲ <lu ge: khat> 观察(人的性格、言行): ကျိုး ~ မည့်ပါဘူး။ 我看人的眼力不错。  
 လူကဲ့ရောက် I ကဲ <lu ge: yaut> ①在社会上吃得开 ② ~